



အရှင်ဆန္ဒဘတ်

ကျေပါရမီ ၁၀၁၅

ဂုဏ်ဓားကုသံလ်



ဓမ္မစကား နှေတိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်။

.....သို့

အမှတ်တရဝမ္မဒါန

သပ္ပဒါနံ ဓမ္မဒါနံ ဇီနာတိ။

အလျောအားလုံးတို့တွင် တရားအလျောသည် အပြတ်ဆုံးပြစ်၏။

အရဟံဂုဏ်တော်

အရဟံ

ကိုလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။

အရဟံ

ဆိတ်ကွယ်ရာအရပ်ပုံပင် မကောင်းမှုကို

ပြတော်မူသော မြတ်စွာဘုရား။

အရဟံ

ပုံလော်အထူးကို ခုံယောက်မူထိုက်သော မြတ်စွာဘုရား။

စာမျခိုင်းပြုချက် - ၃၂၀၅၆၆၀၅၀၈

မျက်နှာဖုံးခွင့်ပြုချက် - ၃၂၀၄၄၆၀၅၀၈

မျက်နှာဖုံးပန်းချို့ - နောင်းအောင်

မျက်နှာဖုံးနှင့် အတွင်းပုံနှိပ်သူ

ဦးကြင်ရွှေ(၀၃၁၀၅)၊ မိသားစုပုံနှိပ်တိုက်

အမှတ်၉၀-အော်အောက်ကြည်းပြင်တိုင်လမ်း၊ အလုံးမြှို့နယ်။

ထုတ်ဝေသူ

တက်လမ်းဦးမြှို့နယ်(၀၃၉၆၄)၊ ရွှေပါရီဝမ္မာပေါ်နွားရေးအဖွဲ့

အမှတ်(၁၉-အော်/၂၂)၊ ဗိုလ်ရာညွှန်လမ်း၊ ဒဂုံးမြှို့နယ်။

ဓမ္မဒါန



ရည်ရွှေးကုသိုလ်

အရှင်ဘုရား . . .

သေဆုံးသူကို ရည်စ္စး၏ အလျှောဒါနပြုလုပ်လျှင်
ရည်စ္စးခံရသူ၏ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်
သည်ကို သိလိုပါသည်ဘုရား။

ဦးမောင်လှ၊ အလုံမြို့နယ်။

ဒကာကြီးဦးမောင်လှရဲ့ မေးခွန်းကို ဖတ်လိုက်ရ^၁
တယ်ဆိုရင်ပဲ လအတော်ကြာလောက်က ဖတ်လိုက်ရတဲ့
သတင်းတစ်ပုံးကို ချက်ချင်း သတိရလိုက်မိပါတယ်။ မ
တော်တဆမူးတစ်ခုနဲ့ ရှုတ်တရက်သေဆုံးသွားခဲ့ရတဲ့ နှာ
မည်ကျော်အနုပညာရှင်တစ်ဦးအကြောင်းပါ။ သေပြီး

..... ရည်ရွှေးကုသိုလ်

နောက် သူအစ်မရင်းတစ်ယောက်ရဲ့ ဝမ်းမှာ ယောက်၍၊
လေးတစ်ယောက်အဖြစ်နဲ့ပဲ ပြန်ဝင်စားလို့ အရွယ်တောင်
အတော်လေးရောက်နေပါပြီ။

သူမိခင်က သေသွားတဲ့သူသား သူမြေးအဖြစ် သူ
တို့ဘဝထဲ ပြန်ဝင်ရောက်လာတာကို အထောက်အထား
ခိုင်လုံစွာ သိပါလျက် ခုချိန်ထိ သူသားအတွက် ရည်စူးပြီး
ကုသိုလ်ပြီ။ အမျှပေးဝေနေတုန်းပါပဲတဲ့။ တကယ်တော့
သေသွားသူက လူသားတစ်ဦး ပြန်ဖြစ်နေပြီဆိုတာ အတိ
အကျ သိနေမှတော့ သူအတွက် ရည်စူးပြီး ကုသိုလ်ပြီ။
အမျှပေးဝေနေစရာ မလိုတော့ပါဘူး။ ပြေပေးလည်း သူ
အတွက် ဘာမှအကျိုးမပြီး အချည်းနှီးပါပဲ။

ကုသိုလ်မပြုရဘူးလို့ မဆိုလိုပါဘူး။ ကုသိုလ်ဆို
တာကတော့ ဘာအကြောင်းကြောင့်မဆို ပြုရမှာပေါ့။ သေ
သူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်
ဆိုတာ ပြုသင့်ပါတယ်။ ဒါပေမဲ့ သေသွားတဲ့သူက လူပြန်
ဖြစ်နေပြီဆိုရင် သူအတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အ
ကျိုးကို သူခံစားခွင့် မရှိတော့ဘူးလို့ ဆိုလိုပါတယ်။ လူဝင်

စားက သူအတွက် ကုသိုလ်ပြေးမှန်းသိပြီး သာဓရခေါ်ရင် ကုသိုလ်တော့ရမှာပေါ့။ ကုသိုလ်အကျိုးတော့ ချက်ချင်း လက်ငင်း ခံစားခွင့်မရှိပါဘူး။

ရဟန္တာပုဂ္ဂိုလ်များမှတစ်ပါး သတ္တဝါတစ်ဦးတစ် ယောက် သေဆုံးသွားရင် လားရောက်ရမယ့်ဘဝ ငါးမျိုး ရှိပါတယ်။ ဂတိငါးပါးပေါ့။ လူဘဝ၊ နတ်ဘဝ၊ ငရဲဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြီတ္ထာဘဝဆိုပြီးတော့ ဘဝငါးမျိုး တစ်မျိုး မျိုးကို လားရောက်ရပါတယ်။ ပြဟ္မာဘဝက နတ်ဘဝထဲ မှာ၊ အသူရကာယ်ဘဝက ပြီတ္ထာဘဝထဲမှာ အကျိုးဝင်ပါ တယ်။

ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိအားလော် စွာ လူဘဝ၊ နတ်ဘဝဆိုတဲ့ ကောင်းရာသူဂတိဘဝတွေကို လားရောက်ရပြီး အကုသိုလ်နဲ့ သေတဲ့သူက အကုသိုလ် သတ္တိအားလော်စွာ ငရဲဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြီတ္ထာဘဝ ဆိုတဲ့ မကောင်းရာဒုဂ္ဂတိဘဝတွေကို လားရောက်ရပါ တယ်။

သေလွှန်ပြီးတဲ့နောက် . . . ကုသိုလ်အကျိုးပေး

..... ရည်ရွှေးကုသိုလ်

ကြောင့် လူဖြစ်သွားတယ်၊ နတ်ဖြစ်သွားတယ်ဆိုရင်၊ ဒါမှ
မဟုတ် အကုသိုလ် အကျိုးပေးကြောင့် ငရဲကျသွားတယ်၊
တိရှစ်ခုဖြစ်သွားတယ်ဆိုရင် ကျွန်ရစ်သူတွေက သူ
အတွက် ရည်ရွေးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူ လုံးဝ
ခံစားခွင့် မရှိတော့ပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ သူအာ
တွက် ရည်ရွေးပြီး ကုသိုလ်ပြုနေတာကို သူ လုံးဝ မသိနိုင်
တော့လိုပါပဲ။

တကယ်လို . . . အကုသိုလ်အကျိုးပေးတစ်ခုခု
ကြောင့် ပြီတ္ထာဘုံဘဝ ရောက်သွားမယ်ဆိုရင်တော့ ကျွန်
ရစ်သူတွေက သူအတွက် ရည်ရွေးပြီးပြုတဲ့ ကုသိုလ်ရဲ့ အ
ကျိုးကို အကြောင်းညီညွတ်မယ်ဆိုရင် သူ အပြည့်အဝ
ခံစားခွင့်ရှိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူအတွက်
ရည်ရွေးပြီး ကုသိုလ်ပြုနေတာကို အကြောင်းညီညွတ်ရင်
သူသိနိုင်လိုပါပဲ။

ပြီတ္ထာဘုံဘဝရောက်တိုင်းလည်း ရည်ရွေးကုသိုလ်
ရဲ့ အကျိုးကို ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။
ထမင်းဆာလောင်ခြင်း၊ ရော့တ်သိပ်ခြင်းတို့ရဲ့

နှုပ်စက်မှုဒဏ်ကို အမြဲမပြတ် ခံနေရတဲ့ 'အဝတ်ခံပြီတ္ထာ'
(ခုပိုပါသိကပြီတ္ထာ)।

ပူပြင်းတဲ့ မီးတောက်မီးလျှေတွေရဲ့ လောင်ကျမ်း
ဝါးမြိုက်မှုဒဏ်ကို အကြားမလပ် ခံနေရတဲ့ 'အလောင်ခံ
ပြီတ္ထာ' (နိုဘာမတကျောပြီတ္ထာ)।

အသူရကာယ်လို့ သီးခြားခေါ်တဲ့ 'အကြီးစား
ပြီတ္ထာ' (ကာလက္ခိုကပြီတ္ထာ) တွေဟာ ပြီတ္ထာဖြစ်ပေမယ့်
ရည်ရွေးကုသိုလ်ကို သာဓာခေါ်နိုင်စွမ်း မရှိကြတဲ့ အတွက်
ရည်ရွေးကုသိုလ်ရဲ့ အကျိုးကို ဘာမှုခံစားခွင့် မရှိပါဘူး။

သူတစ်ပါးတို့ပေးတဲ့ အစားအစာကို အမြဲပြုပြီး
အသက်ရှင်နေရတဲ့ 'အပေးခံပြီတ္ထာ' (ပရဒတ္ထာပါ့ဝိကပြီ-
တ္ထာ) တစ်မျိုးတည်းသာ ရည်ရွေးကုသိုလ်ကို သာဓာခေါ်နိုင်
စွမ်းရှိတဲ့ အတွက် ရည်ရွေးကုသိုလ်ရဲ့ အကျိုးကို ခံစားခွင့်
ရှိပါတယ်။ ဒီအပေးခံပြီတ္ထာမျိုးကို 'ဝေမာနိကပြီတ္ထာ'
(ပိမာန်ရှင်ပြီတ္ထာ) လို့ အများက သိကြပါတယ်။

ရည်ရွေးကုသိုလ်တစ်ခုက အရည်ရွေးခံပုဂ္ဂိုလ်ကို
ကောင်းကျိုးပြုနိုင်ဖို့ အတွက် အဂါရပ်ငါးချက်နဲ့ ပြည့်စုံဖို့

..... ရည်ရွေးကုသိုလ်

လိုအပ်ပါတယ်။

(၁) အလျော့ခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလ စတဲ့ သူတော်ကောင်းရုဏ်နဲ့ ပြည့်စုံသူဖြစ်ရမယ်။

(၂) အလျော့ပေးပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ‘ဒီကုသိုလ် ဟာ တမလွန်ဘဝပြောင်းသွားတဲ့ ဘယ်သူအတွက် ရည်စူးပါတယ်’ လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ်။

(၃) လျှော့ဖွယ်ပစ္စည်း အမျိုးအစား စုံလင်ရမယ်။

(၄) အလျော့ပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်း ပေးဝေရမယ်။

(၅) တမလွန်ဘဝမှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓာခေါ်ရမယ်။

ဒီအငါးရပ်ငါးချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ သာဓာခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် အလျော့ပွဲမှာ ပါဝင်လျှော့ဒါန်းထားတဲ့ပစ္စည်းတွေနဲ့ နာမည်သာတူပြီး အမျိုးအစား အလွန်ကောင်းမွန်၊ အရေအတွက် အဆများစွာ သာလွန်တဲ့ ပစ္စည်းပေါင်းများစွာကို တမလွန်ဘဝက အရည်စူးခံပုဂ္ဂိုလ်သေချာပေါက် ရရှိခံစားရပါတော့တယ်။ ‘အမည်တူ’၊ ‘အ

မျိုးကောင်း' ပစ္စည်းတွေကို 'အဆတိုး' ခံစားရတယ်ဆိုပါတော့။

'အမည်တဲ့' လို့ဆိုထားတဲ့အတွက် ဒီက အစားအစာပေးလျှုပြီး အမျှဝောင် ဟိုမှာ အစားအစာ ပြည့်စုံသွားပါတယ်။ ဒီက အဝတ်အထည်ပေးလျှုပြီး အမျှဝောင် ဟိုမှာ အဝတ်အထည် ပြည့်စုံသွားပါတယ်။ အစားအစာပေးလျှုရှုနဲ့ အဝတ်အထည်ပါ မပြည့်စုံနိုင်သလို အဝတ်အထည်ပေးလျှုရှုနဲ့လည်း အစားအစာပါ မပြည့်စုံနိုင်ပါဘူး။ ဆွမ်းသာလျှုပြီး ရေမလျှုရင်တောင် အစားသာရှုပြီး ရေဝတ်နေတတ်ပါတယ်။ ဒါလျှုပေးမှ ဒါရသွားတဲ့ သဘောရှိတာမူး လူဖွယ်ပစ္စည်း အမျိုးအစားစုံလင်ဖို့ သိပ်အရေးကြီးပါတယ်။

သေလွှန်သူကို ရည်စူးတဲ့ အလျှုပွဲတစ်ခုမှာ ..
အောက်ထစ်ဆုံးအားဖြင့် စားစရာအတွက် ဆွမ်းတစ်ပန်းကန်၊ သို့မဟုတ် မှန်စာစ်ခု၊ သောက်စရာအတွက် ရေတစ်ဖန်ခွက်၊ ဝတ်ရုံစရာ အဝတ်အထည်အတွက် လက်သူတ်ပဝါတစ်ထည်၊ သို့မဟုတ် လက်ကိုင်ပဝါတစ်ထည်၊ ခိုစရာ

..... ရည်စူးကုသိုလ်

ဆောင်းစရာ အဆောက်အအုံအတွက် ထိုးတစ်လက်၊ သို့
မဟုတ် ယပ်တောင်တစ်ချောင်း၊ စီးနင်းသွားစရာ ယာဉ်
အတွက် ဖိနပ်တစ်ရုံ၊ အနည်းဆုံး လျှူဗြ္ဗြာယ်ပစ္စည်းငါးမျိုး
ပါဝင်ရပါမယ်။ ဒါမှ စားရေး၊ သောက်ရေး၊ ဝတ်ရေး၊ နေ
ရေး၊ သွားလာရေး အဆင်ပြေသွားမှာပါ။ ကျန်းမာရေးပါ
ပြည့်စုံသွားအောင် လျက်ဆားတစ်ထုပ်လောက် ထည့်ချင်
ထည့်လိုက်ပါပြီး။

မိမိကိုရည်စူးပြီးပြုတဲ့ အလျှော့အနှစ်အမျှအတန်းကို
သာဓာခေါ်တဲ့ ပြီတ္ထာတစ်စီးဟာ ပြီတ္ထာဘဝက ကျတ်လွှတ်
ထိုက်တဲ့ ကံပါရင် သာဓာခေါ်ပြီးတာနဲ့ တစ်ပြီးက်နက် ပြီတ္ထာ
ဘဝက ကျတ်လွှတ်ပြီး ကံအားလျော့စွာ နတ်ပြည်၊ လူပြည်
ရောက်သွားနိုင်ပါတယ်။ ကျတ်လွှတ်ထိုက်တဲ့ကံ မပါသေး
ဘူးဆိုရင်တော့ ပြီတ္ထာဘဝမှာပဲ ကျန်းရစ်သူလူတွေ လျှော့အန်း
ပေးတဲ့ ပစ္စည်းတွေနဲ့ အလားတူ အမည်တူ၊ အမျိုးကောင်း၊
အဆတိုး ပစ္စည်းတွေကို သုံးဆောင်ခံစားခွင့် ရသွားပါ
တယ်။

ဒီနေရာမှာ အထူးသတိပြုစရာတစ်ခုကတော့

ရည်စူးကုသိုလ်ပြုကြတဲ့ ကုသိုလ်ရှင်တွေရဲ့ စိတ်အစဉ်မှာ
ပူပင်သောက ကင်းရှင်းနေဖို့ပါပဲ။ သောကတွေ၊ မျက်ရည်
တွေနဲ့ ပူလောင်နေတဲ့ ရည်စူးကုသိုလ်ဟာ ရည်စူးသူထံ
ရှောရှောရှောရှောရှောက်ဖို့ သိပ်မသေချာလှပါဘူး။ တကယ်လို့
ရောက်ခဲ့ရင်လည်း အရည်အသွေးည့်ည့်ပဲ ရောက်သွားမှာ
ပါ။

ကုသိုလ်ပြုစဉ်မှာ သေလွန်သူအပေါ် စွဲလမ်း
တွယ်၌ကြတဲ့ သံယောဇ်နဲ့ စိတ်နှုလုံးပူလောင်နေမယ်၊ မျက်
ရည်ကျု၊ ငိုကြွေးနေမယ်ဆိုရင် ကိုယ်ပြုတဲ့ကုသိုလ်ဟာ အ^၁
ရည်အသွေး ည့်ဖျောင်းတဲ့ကုသိုလ်၊ အကုသိုလ်ခြုံရတဲ့ကုသိုလ်၊
ကုသိုလ်အပူပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ရထားတဲ့ ကုသိုလ်ကို
ပဲ သေလွန်သူထံ ပို့ပေးရတာမို့ သေလွန်သူ ရတဲ့ ကုသိုလ်
ဟာလည်း အည့်စားကုသိုလ်၊ အပေါစားကုသိုလ်၊ အပူစား
ကုသိုလ်ပဲ ဖြစ်နေတော့မှာပေါ့။

ရတဲ့ကုသိုလ်က ည့်နေ၊ ပေါနေ၊ ပူလောင်နေမှ
တော့ ခံစားရတဲ့ အကျိုးတရားတွေကလည်း ည့်နေ၊ ပေါ့
နေ၊ ပူလောင်နေမှာပါပဲ။ ဒါဆိုရင် ရည်စူးကုသိုလ်ပြုရင်း

ဝမ်းနည်းပူဆွေး ငိုကြားနေတာဟာ သေလွန်သူကို ချစ်ရာ
မရောက်ဘဲ နှစ်ရာရောက်နေပါတယ်။

ကိုယ့်မှာ ကုသိုလ်ကောင်းကောင်းရှိမှ သူတစ်ပါး
ကိုလည်း ကုသိုလ်ကောင်းကောင်း ပေးနိုင်မှာမို့ သေလွန်
သူထံ ရည်စူးကုသိုလ် ကောင်းကောင်းပို့ပေးလို့သူတိုင်း
ကုသိုလ်ပြုနေစဉ်မှာ တွယ်ဖြစ်လမ်း အသည်းကျမ်းမှုတွေ၊
ဝမ်းနည်းပူဆွေး ငိုကြားမှုတွေ ကင်းနိုင်သမျှ ကင်းရှင်း
အောင် အထူးသတိထားကြရပါမယ်။

သေလွန်သူကို ကောင်းကျိုးချမ်းသာတွေ ပြည့်စုံ
စေချင်တဲ့ မေတ္တာဓာတ်၊ ဆင်းရုံးကွွဲတွေ လွတ်မြောက်စေ
ချင်တဲ့ ကရုဏာဓာတ်၊ ကုသိုလ်ကံရဲ့ စွမ်းရည်သတ္တိကို
မမိုတ်မသုန် ယုံကြည်တဲ့ သဒ္ဓါဓာတ်၊ ကုသိုလ်ကံကို အရည်
အသွေး အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်တဲ့ ပညာ
ဓာတ်၊ မေတ္တာ၊ ကရုဏာ၊ သဒ္ဓါ၊ ပညာ သူတော်
ကောင်းဓာတ်တွေနဲ့ စိတ်နှုလုံးအေးချမ်းစွာ ပြုတဲ့ ရည်စူး
ကုသိုလ်မျိုး ဖြစ်ရပါမယ်။

အကုသိုလ်မခြုံရတဲ့ အရည်အသွေးမြင့် ကုသိုလ်

အေးအေးလေးတွေကသာ ရည်စူးသူကို ရည်စူးတဲ့ကောင်း
ကျိုးချမ်းသာတွေ အပြည့်အဝ ရရှိစေနိုင်တာမို့ သေလွန်သူ
ကို အကောင်းဆုံးလက်ဆောင် ပေးပြီး ကျေးဇူးပြုလို ကျေး
ဇူးဆပ်လိုသူတိုင်း ရည်စူးကုသိုလ် ပြုနေစဉ်တစ်လျှောက်
လုံး ကိုယ့်စိတ်ကိုယ် ကြည်လင်အေးချမ်းအောင် ပြုပြင်
တည်ဆောက်ထားသင့်ပါတယ်။

မြတ်စွာဘုရားလက်ထက်တုန်းက သုဝဏ္ဏဘူးမိ
ဘက်ကို ရေကြောင်းခရီးကနေ အရောင်းအဝယ်ထွက်
လာတဲ့ သာဝတ္ထိမြို့သား ကုန်သည်တစ်စု သမုဒ္ဒရာ အ
လယ်မှာ လေမှန်တိုင်းဒက်မိပြီး ကျွန်းကယ်တစ်ကျွန်းပေါ်
ဆိုက်ရောက်သွားပါတယ်။ ကျွန်းအလယ်က ဆန်းကြယ်
လှပတဲ့ မိမာန်တစ်လုံးထဲမှာ ဆံပင်ဖားလျားချထားတဲ့
အမျိုးသမီးတစ်ယောက် ခိုအောင်းနေတာတွေတဲ့အတွက်
အပြင်ဘက် ထွေက်လာဖို့ ကုန်သည်တစ်ယောက်က လှမ်း
ခေါ်လိုက်ပါတယ်။

‘နားနဲ့မနာ့၊ ဖတ်းနဲ့နာပါ ဦးရယ်၊ ကျွန်းမမှာ ဝတ်
စရာအဝတ် လုံးဝ မရှိလို ကိုယ်တုံးလုံးဖြစ်နေပါတယ်၊ ကျွန်း

..... ရည်စူးကုသိုလ်

မတစ်ကိုယ်လုံးကို ဆံပင်တွေနဲ့ပဲ ဖုံးထားရပါတယ်ရှင်၊ ရှုက်လွှန်းလို့ ကျွန်မ အပြင်မထွက်ခံတာ ခွင့်လွှတ်ပါနော်’

‘ဒါဆို ကျွန်တော့ပုံခုံးပေါ်က ဟောဒီ အပေါ်ရုံ အဝတ် အရှင်မကို ပေးပါတယ်၊ ရော့ ... ယူပါ ဒီ အဝတ်ကို ဝတ်ပြီး ခကဲလောက် အပြင်ထွက်ခဲ့ပါ ခင်ဗျာ’

‘ဦးရဲ့ ကြင်နာမှာ ကူညီမှုအတွက် ကျေးဇူးအများ ကြီးတင်ပါတယ် ဦးရယ်၊ ဒါပေမဲ့ ကျွန်မတို့လို တမလွန်သူ တွေကို ဦးတို့လို လူတွေက ပစ္စည်းတစ်ခုခု ပေးချင်ရင် အဲဒီလို တိုက်ရှိက်ကြီး ပေးလို့မရဘူးလေ ဦးရဲ့ ပေးတဲ့သူ က ပေးလည်း ကျွန်မတို့က လုံးဝ ယူလို့မရဘူး’

‘ဦးရဲ့အဝတ် ကျွန်မကို ပေးချင်တယ်ဆိုရင် ဦးတို့ သဘောသားတွေထဲမှာ ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့ အကျိုး တရားကို လက်ခံယုံကြည်ပြီး သရဏာဂုဏ်နေတဲ့ သူ တော်ကောင်းတစ်ယောက် ပါလာပါတယ်။ ဦးရဲ့ အဝတ် သူကို ပေးလှုံးခြင်းဖြင့် ဦးက ဒါနကုသိုလ် အရင်ယူထား လိုက်ပါ။ ပြီးမှ ဦးရထားတဲ့ ဒါနကုသိုလ်အဖို့ကို ကျွန်မ အတွက် ရည်မှန်းပြီး အမျှအတန်းပေးဝေလိုက်ပါ။ ကျွန်မ

က ဝမ်းမြောက်စွာ သာဓုခေါ်ခြင်းဖြင့် လက်ခံယူလိုက်ပါ
မယ်။ ဒါဆိုရင် ဦးပေးတဲ့အဝတ်ထက် အဆပေါင်းများစွာ
ကောင်းပြီး၊ အဆပေါင်းများစွာ များတဲ့ အဝတ်အထည်
တွေ ကျွန်ုမ် ရပြီပေါ့ရှင်'

မိမာန်ရှင် အမျိုးသမီးလေး ညွှန်ကြားတဲ့အတိုင်း
သူတော်ကောင်း သဘောသားကို ကျွန်ုသဘောသားတွေ
က နဲ့သာရည်တွေနဲ့ ရေချိုးပေးကြ၊ သင့်တော်တဲ့ ဝတ်စုံ
တစ်စုံ ဝတ်ဆင်ပေးကြ၊ အနဲ့အရသာနဲ့ ပြည့်စုံတဲ့ စားဖွယ်
သောက်ဖွယ်တွေ ကျွေးမွှေးကြပြီး ဒါနကုသိုလ်တွေ အရင်
ယူထားလိုက်ကြပါတယ်။ ပြီးမှ သူမကို ရည်မှန်းပြီး အမျှ
အတန်း ပေးဝေလိုက်ကြပါတယ်။ သူမ သာဓုခေါ်လိုက်
တာနဲ့တစ်ပြိုင်နက် နတ်ပြည်က အဝတ်အစားနဲ့တူတဲ့ ဝတ်
စရာမျိုးစုံ၊ နတ်ပြည်က အစားအစာနဲ့ တူတဲ့ စားစရာမျိုးစုံ
ပြည့်ပြည့်စုံစုံ၊ ပိုပိုလျှေးလျှေးကြီး သူမ ရရှိသွားပါတယ်။

ပြောနွှေ့နွှေ့နွှေ့ တမလွန်သူ၊ တမလွန်သားတွေကို
ဘာပစ္စည်းပေးပေး တိုက်ရိုက်ပေးလို့ မရပါဘူး။ လက်နဲ့
ကိုင်ပြီးပဲဖြစ်ဖြစ် စားပွဲပေါ်၊ စင်ပေါ်၊ အုတ်ဂူပေါ်သွားတင်

ပြီးပဖိုစ်ဖြစ်၊ ပုံစံတူပစ္စည်းအတူတွေ၊ စက္ခာတွေကို မီးရှိပြီး
ပဖိုစ်ဖြစ် လုံးဝ ပေးလို့မရပါဘူး။ ပေးလို့ရတယ်လို့ ယုံ
ကြည်ပြီးပေးလည်း အဲဒီ ယုံကြည်မှုဟာ တလွှဲယုံကြည်မှု
(အယူလွှဲမှု)မှုသာဖြစ်တဲ့အတွက် အချိန်ကုန်၊ လူပန်း၊ ငွေ
ခန်းရုံကလွှဲလို့ ဘာအကျိုးမှ မရှိပါဘူး။ ယုံတိုင်း ဖြစ်တာမှ
မဟုတ်ဘဲ။

ဒါကြောင့် တမလွှန်ရောက် ကျေးဇူးရှင်တွေကို
တကယ်ကျေးဇူးဆပ်ချင်တယ်၊ တမလွှန်ရောက် ချစ်ခင်သူ
တွေကို တကယ်အကျိုးရစေချင်တယ်ဆိုရင် လွှဲမှုးတဲ့ ပေး
နည်းမျိုးတွေကို ရှောင်ကြည်ပြီး သူတော်ကောင်းဂုဏ်နဲ့
ပြည့်စုံတဲ့ ရဟန်းသံယာ၊ သို့မဟုတ် လူဝတ်ကြောင်တွေကို
မိမိ ပေးလို့ရာပစ္စည်းများ ပေးလှုခြင်းဖြင့် ဒါနကုသိုလ်ကို
ကိုယ်က အရင်ရအောင် ယူပါ၊ ပြီးမှ အဲဒီဒါနကုသိုလ်ကို
တမလွှန်ရောက် ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်ချစ်ခင်သူတွေကို
အတိအကျ ရည်မှန်းပြီး အမှုအတန်း ပေးဝေလိုက်ပါ။

... လို့။

အပွဲမာဒေန သမ္မတဝေဝါ

[အင်တာဗျာဗျာနယ်၊ ဖေဖော်ဝါရီ ၈၂ ၂၀၀၁]



လားရာဂတိနှင့်
■ ကျွန်ရစ်သူ

အရှင်ဘုရား . . .

လူတစ်ဦး သေဆုံး၍ တမလွန်ဘဝ ရောက်ရှိသွား
ခါ့နှင့်တွင် အကြားအမြင်ဆရာ၊ ဘုံးတော်၊ နတ်ဝင်သည်
စသည့်သူတို့က သေဆုံးသူသည် မည်သည့်ဘုံးဘဝသို့
ရောက်ရှိနေကြောင်း သွားရောက် မေးမြန်းသူ မိသားစု
တို့အား ပြောဆို ဟောပြောနေကြပါသည်။ တပည့်တော်
သိလိုသည်မှာ ထိလူများသည် အမှန်တကယ် သိ၍ ဟော
ပြောနိုင်ခြင်း ဟုတ်၊ မဟုတ်။ ထိသို့ ဟောပြောလိုက်၍
ကျွန်ရစ်သူ မိသားစုအတွက် စိတ်ချမ်းသာမှုနှင့် စိတ်ဆင်း
ရဲမှာ မည်သည်က ပို့၊ မပို့ သိရှိလိုပါသည် ဘုရား . . .။

မောင်တည်ဌြိမ်၊ သတင်းစုံကျာနယ်။

..... ရုပ်စုံကုသိယ

ဒကာကြီး ဦးတည်ပြုမဲ့ မေးခွန်းကို ဖတ်လိုက်ရ^၁
တယ်ဆိုရင်ပဲ မြတ်စွာဘူရားရှင်လက်ထက်တုန်းက ထင်
ရားကော်ကြားခဲ့တဲ့ တမလွန်ပညာရှင် ‘ဝိုးသလုလင်’ ကို
ချက်ချင်း သတိရလိုက်မိပါတယ်။

ဝိုးသလုလင်ဟာ ‘ဆဝသီသမန္တန်’ လိုခေါ်တဲ့ ‘လူ
သော်းခေါင်းမန္တန်’ ကို အတတ်ပညာတစ်ခုအနေနဲ့ ကျွမ်း
ကျင်တတ်ပြောက်ထားသူ ဖြစ်ပါတယ်။ အဲဒီ မန္တန်စုတ်ပြီး
လူသော်းခေါင်းခွံကို သူလက်သည်းနဲ့ ခေါက်လိုက်ရုံးနဲ့
ဦးခေါင်းခွံပိုင်ရှင်ဟာ ဘယ်ဘုံး ဘယ်ဘဝရောက်နေတယ်
ဆိုတာ အတတ်ပြောနိုင်ပါတယ်။

လူတွေကလည်း ‘မှန်လိုက်တာ’ ဆိုပြီး သူတို့ရဲ့
သေဆုံးသွားတဲ့ မိဘဆွဲမျိုး မိတ်ဆွဲအပေါင်းအသင်းတွေ
ဘယ်ဘုံးဘယ်ဘဝရောက်နေတယ်ဆိုတာကို ဝိုးသလုလင်
ထံ အခကြေးငွေ များစွာပေးပြီး သွားရောက်မေးမြန်းကြ
ပါတယ်။ အဲဒီခေတ်ရဲ့ ငွေကြေးတန်ဖိုးနဲ့တောင်မှ ရာ
ဂဏေား၊ ထောင်ဂဏေား ပေးကြပါတယ်။

‘မှန်လိုက်တာ’ လို့ ပြောနိုင်တာကတော့ သေဆုံး

သူရဲ့ အသက်ရှင်စဉ် လူဘဝတုန်းက အကြောင်းအရာ၊
အဖြစ်အပျက်တွေကိုပါ တိတိကျကျ ပြန်ပြောပြနိုင်လို့
ဖြစ်ပါလိမ့်မယ်။ လူဘဝတုန်းကအကြောင်းတွေ ပြန်မပြော
ပြနိုင်ဘဲနဲ့ ဒီလူသေပြီး ဒီဘဝရောက်နေတယ်ဆိုတာကို
ဘယ်လိုလုပ်ပြီး ယုံကြည်လို့ ရနိုင်ပါမလဲ။ ပြန်ပြောပြနိုင်
လို့သာ ယုံကြည်ကြတာပေါ့။

ဝိုးသလုလင်က သေဆုံးသူရဲ့ လားရာဂတိကို
ပြောပြနိုင်တယ်ဆိုပေမယ့် သူကိုယ်တိုင် အမှန်တကယ်
သိလို့ ပြောပြနိုင်တာ မဟုတ်ပါဘူး။ သေဆုံးသွားသူက
မန္တန်တန်ခိုးကြောင့် ရောက်ရာဘဝကနေ သူဦးခေါင်းခွဲဆို
မှာ ပြန်ပူးဝင်ပြီး သူဘယ်ဘဝရောက်နေပါတယ် ဆိုတာ
လာပြောပြလို့ တစ်ဆင့်ပြန်ပြောနိုင်တာပါ။

သူကိုယ်တိုင် အလိုအလျောက် သိတာမဟုတ်ဘဲ
မန္တန်တန်ခိုးကြောင့် ကာယကံရှင် သေဆုံးသူက လာပြန်
ပြောပြလို့ သိတာပါ။ ကိုယ်ပိုင်အသိ မဟုတ်ပါဘူး။ တစ်
ဆင့်ခံအသိပါ။ ကိုယ်စွမ်းကိုယ်စနဲ့ သိတာ မဟုတ်ပါဘူး။
ကြားပွဲစားအကူအညီနဲ့ သိတာပါ။

ကြားပွဲစားအကူအညီနဲ့သိတဲ့ တစ်ဆင့်ခံအသိမှို
လိုလည်း မြတ်စွာဘူရားနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဝိုသ
လုလင် အကြီးအကျယ် မျက်နှာပျက်ခဲ့ရတာပေါ့။ ခေတ်
စကားနဲ့ပြောရရင် မြတ်စွာဘူရားနဲ့လည်း တွေ့ရော ဝိုသ
လုလင် အသေအလဲ ကွဲတော့တာပါပဲ။

မြတ်စွာဘူရားရှင်က ဦးခေါင်းခွံ ငါးခုကို တန်းစီချွေ
ထားပြီး ဝိုသလုလင်ကို အစဉ်အတိုင်း မေးပါတယ်။

‘ဒါဘယ်သူဦးခေါင်းခွံလဲ’

‘ငရဲကျသွားသူရဲ့ ဦးခေါင်းခွံပါ’

‘ကောင်းပြီ . . . ဒါကရော’

‘တိရစ္စနှစ်ဖြစ်သွားသူရဲ့ ဦးခေါင်းခွံပါ’

‘မှန်တယ် . . . ဒီဘက်ကရော’

‘ဒါကတော့ လူဖြစ်နေသူရဲ့ ဦးခေါင်းခွံပါ’

‘ဟူတ်တယ် . . . ဒီဦးခေါင်းခွံက’

‘နတ်ပြည်ရောက်သွားသူရဲ့ ဦးခေါင်းခွံပါ’

‘သာဓု . . . သာဓု . . . ဒီနောက်ဆုံး ဦးခေါင်း

ခွံကရော’

‘.....’

နောက်ဆုံးဦးခေါင်းခွံပိုင်ရှင်ရဲ၊ လားရာဂတိကို
တော့ ဝို့သလုလင် လုံးဝ မပြောပြနိုင်တော့ပါဘူး။ မန္တန်
တဖွွ့ဖွ့စ်ပြီး ဦးခေါင်းခွံကို လက်သည်းနဲ့ တဒေါက်ဒေါက်
ခေါက်ပေမယ့် လက်သည်းတွေသာ ပဲပြီး လက်ထိပ်တွေ
သာ နာသွားတယ်။ အဖြေမှန်ကတော့ ထွက်ပေါ်မလာ
ပါဘူး။

အဖြေမှန် ဘယ်ပေါ်ထွက်နိုင်ပါတော့မလဲ၊ တမ
လွန်သူ၊ တမလွန်သားဆိုတဲ့ ကြားပွဲစားအကူအညီမှ မရ^၁
တော့တာပဲ။ အဲဒီဦးခေါင်းခွံက ရဟန္တာအရှင်မြတ်ကြီး
တစ်ပါးရဲ့ ဦးခေါင်းခွံပါ။

ရဟန္တာဆိုတော့ သေဆုံးပြီးရင် ဘယ်ဘဝကိုမှ
မလားရောက်တော့ပါဘူး။ ဘဝဇာတ်သိမ်း ချပ်ဌြမ်းသွား
ပါပြီ။ ‘သေ’ပြီးရင် ‘ဆုံး’တဲ့ သေဆုံးသူအစစ်ဟာ ရဟန္တာ
ပါ။ ရဟန္တာကလွှဲရင် ဘယ်သူမှ ‘သေ’ပြီး ‘မဆုံး’သေးပါ
ဘူး။ ဘဝခရီးအသစ် ထပ်ဆက်ရှုံးမှုပါ။ ဘဝအသစ်
ထပ်မဖြစ်တော့တဲ့ ရဟန္တာက သူရဲ့ ဦးခေါင်းခွံမှာ ဘယ်လို

..... ရည်ရွှေးကုသိုလ်

လုပ်ပြီးတော့ ပြန်လာပူးဝင်နိုင်ပါ၌းမလဲ။ ဒီတော့ ပရ
လောကသားအားကိုးနဲ့ ဆရာကြီးလုပ်နေတဲ့ ဝိုးသလုလင်
ကွဲပြီပေါ့။

ပွဲမမြောက် ဦးခေါင်းခွဲရဲ့ လားရားဂတိကို သိနိုင်
တဲ့ မနှစ်အတတ်မျိုး သင်ချင်ပါတယ်လို့ တောင်းဆိုလာတဲ့
ဝိုးသလုလင်ကို မြတ်စွာဘူရာရားရှင်က ရဟန်းဝတ်မှ သင်
ပေးနိုင်မယ်လို့ မိန့်ကြားတော်မူလိုက်တဲ့အတွက် ဝိုးသ
လုလင်လည်း မနှစ်လိုချင်စိတ်နဲ့ ရဟန်းပြုလိုက်ရပါတယ်။
ရဟန်းပြုပြီး တရားဘာဝနာအလုပ် အားထုတ်လိုက်တာ
မကြာခင်ရက်အနည်းအင်ယ်အတွင်းမှာပဲ အဘိညာဉ်
ခြောက်ပါးနဲ့တကွ ရဟန္တာအရှင်မြတ်ကြီးတစ်ဆူ ဖြစ်သွားခဲ့
ပါတယ်။

အဲဒီတော့မှ မြတ်စွာဘူရာရားရှင်က 'ငါသားတော်
ကြီး ဝိုးသဟာ အခုံမှာပဲ သတ္တိတော့တွေရဲ့ စုတိ၊ ပဋိသန္ဓု
(သေဆုံးခြင်း၊ ဘဝသစ်ဖြစ်ခြင်း) နဲ့ ပတ်သက်ပြီး တကယ့်
ကို ကျမ်းကျင်လိမ္မာသွားပေတော့တယ်' လို့ ချီးကျူးရှုက်ပြု
စကား မိန့်ကြားတော်မူပါတယ်။ ဘာလို့လဲဆိုတော့ သူရ

တဲ့ အဘိညာဉ်မြောက်ပါးထဲမှာ သတ္တဝါတွေရဲ့ စုတိ၊ ပဋိ
သန္တကို သိမြင်နိုင်တဲ့ ‘ဒီပွဲစက္ခာအဘိညာဉ်’ ပါဝင်နေလို
ပါပဲ။

‘နတ်မျက်စိ’ လို့ခေါ်တဲ့ ‘ဒီပွဲစက္ခာအဘိညာဉ်’ ကို
‘စုတူပပါတည်က်’ လို့လည်း ခေါ်ပါတယ်။ (စုတိ +
ဥပပါတ + ည်က်။) သတ္တဝါတွေရဲ့ စုတိ (သေဆုံးခြင်း)
နဲ့ ဥပပါတ(ဘဝအသစ်ဖြစ်ခြင်း၊ ပဋိသန္တနေခြင်း) တို့ကို
ရှုင်းရှင်းလင်းလင်း ပီပီပြင်ပြင် သိမြင်နိုင်တဲ့ည်က်လို့ ဆိုလို
ပါတယ်။ စုတေနေဆဲအခိုက်အတန်နဲ့ ပဋိသန္တစ်နေဆဲ
အခိုက်အတန်လေးတွေအထိ သိမြင်နိုင်စွမ်းရှိပါတယ်။

ဒီပွဲစက္ခာအဘိညာဉ် မရတဲ့ သာမန်ပုဂ္ဂိုလ်တွေက
တော့ ပရလောကသားရဲ့ အကူအညီကို ယူပြီး တစ်ဆင့်ခဲ့
အသိနဲ့ပဲ သိနိုင်ကြပါတယ်။ ပရလောကသားရဲ့ အကူအညီ
ရဖိုကတော့ ဝေါ်သလုလင်တို့လို့ သက်ဆိုင်ရာ မစွဲန်တစ်ခု
ခု၊ သက်ဆိုင်ရာ အတတ်တစ်ခုခု တတ်မြောက်ထားဖို့
လိုပါတယ်။

အခုခေတ် အကြားအမြင်ဆရာတွေ၊ ဘိုးတော်၊

..... လျှော်စုံကုသိုလ်

JR

မယ်တော်တွေ၊ နတ်ဝင်သည်တွေက သေဆုံးသူတွေရဲ့
လားရာဂတိကို ဟောပြောနေကြတာကတော့ ဒီပွဲစက္ချိ
အဘိညာဉ်တန်ဖိုးနဲ့ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်လို့ ဟော
ပြောနေကြတာ မဟုတ်ပါဘူး။ တကယ့်ဒီပွဲစက္ချိအဘိညာဉ်
ရထားတဲ့ပုဂ္ဂိုလ်တွေကလည်း အဲဒီလို လူသိခဲ့ ပိုက်ဆံယူ
ပြီး အလုပ်တစ်ခုလုပ် ဟောပြောနေကြမှာမဟုတ်ပါဘူး။
ကိုယ်ရထားတဲ့ အဘိညာဉ်ကို သိသိသိပိုပိုင် လျှို့ဝှက်ထား
ကြမှာပါ။

လောကမှာ ကိုယ်မသိ၊ ကိုယ်မတတ်တဲ့ အတတ်
ပညာတွေကလည်း အများကြီးရှိတာမို့ ကိုယ်မသိ၊ ကိုယ်မ
တတ်တာနဲ့ပဲ ‘မဖြစ်စိုင်ဘူး၊ မဟုတ်စိုင်ဘူး’ လို့ အကြောက်
အကန်ပြင်းလို့ မဖြစ်စိုင်ပါဘူး။ အတတ်ပညာတစ်ခုခဲ့ အား
ကိုးနဲ့ သေဆုံးသူရဲ့ လားရာဂတိကို မှန်မှန်ကန်ကန် ဟော
ပြောနိုင်တဲ့ ‘အမှန်အကန်ပညာသည်’ တွေ ရှိနိုင်ပါတယ်။
ရှိမှာပါ။

‘အစစ်တစ်ခု၊ အတုတစ်သိန်း’ ဆိုတဲ့အတိုင်း
ကိုယ်တကယ် မသိဘဲနဲ့ သိသယောင် ရမ်းဖြီး၊ ရမ်းရှိုးတဲ့

ဖိုးရမ်းတုတ်၊ မရမ်းတုတ် 'အကြံအဖန်ပညာသည်' တွေ
လည်း အများကြီး ရှိနိုင်ပါတယ်။ ရှိနေပါတယ်။ အစစ်အတူ
ခွဲတတ်ဖို့တော့ အရေးကြီးပါတယ်။ 'ချင့်ယုံ' လိုပဲ ပြောပါရ
စေတော့။

သေဆုံးသူရဲ့ လားရာဂတိကို သိရခြင်းကြောင့်
ကျွန်ုရစ်သူတွေမှာ စိတ်ချမ်းသာသွားမလား၊ စိတ်ဆင်းရဲ့
သွားမလားဆိုတာကတော့ ကျွန်ုရစ်သူတွေရဲ့ စိတ်ဓာတ်
ခိုင်မာမှာ၊ စိတ်ဓာတ်ပျော့ည့်မှာအပေါ်မှာပဲ မူတည်ပါတယ်။

စိတ်ဓာတ်ခိုင်မာတဲ့သူတွေကတော့ သေဆုံးသူရဲ့
လားရာဂတိကို သိသို့ မသိသို့ တုန်လှုပ်မှုရှိမှာ မဟုတ်ပါ
ဘူး။ စိတ်ဓာတ်ပျော့ည့်တဲ့သူတွေကတော့ သေဆုံးသူရဲ့
လားရာဂတိကို သိလည်း တုန်လှုပ်မှာပါပဲ၊ မသိလည်း
တုန်လှုပ်မှာပါပဲ။

စိတ်ဆင်းရခြင်းဆိုတာက စိတ်ဓာတ်ပျော့ည့်တဲ့
သူတွေ ကန်ထရှိက်ဆွဲထားတဲ့ ခပ်ည့်ည့်ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့ စိတ်ဓာတ်ခိုင်မာသူတွေရဲ့ မူပိုင်
ရတနာထုပ်ကြီးတစ်ခုဖြစ်ပါတယ်။

သေဆုံးသူရဲ လားရာဂတိကိုသိရခြင်းကြောင့်
 အကျိုးကတော့ မယုတ်ပါဘူး။ ငရဲ တိရစ္စာနှဲ လူ၊ နတ်
 ဖြစ်သွားရင် ကိုယ်ဘာမှ မလုပ်ပေးနိုင်ပေမယ့် ပြီတောဘဝ
 ရောက်နေရင်တော့ သူအတွက် ရည်စူးပြီး ကုသိုလ်ကောင်း
 မူတွေလုပ် အမျှပေးဝေနိုင်ပါတယ်။ ကိုယ့်ကုသိုလ်အမျှကို
 သူသာဓာခေါ်ရင် ပြီတောဘဝက ကျော်လွှတ်ပြီး ကောင်း
 ရာသုဂတိကို လားရောက်သွားနိုင်ပါတယ်။

ကံတရား လေသင့်လို့ ဘဝတစ်ခုမှာ ခေတ္တခကာ
 ပေါင်းဆုံခွင့် ရကြတယ်။ ကံတရား လေပင့်လို့ တစ်ယောက်
 နဲ့တစ်ယောက် ဝေးလွင့် ခွဲခွဲကြရတယ်။ မြစ်ထဲမျောနေတဲ့
 ဖေဒါပင်တွေလိုပဲ ကံကြံရင် ပြန်ဆုံကြမယ်။ ကံသေးရင်
 ပြန်ဝေးကြမယ်။ ကံရည်မတူဘဲ ပြန်ကြည်ဖြူချင်လို့ မရ
 သလို ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့လည်း အလ
 ကားပါပဲ။ ကိုယ့်ကံနဲ့ ကိုယ်ခရီးနှင့် သူကံနဲ့ သူခရီးနှင့်။
 ဒါပဲပေါ့ ဒါပါပဲ။ ဘာစိတ်ဆင်းရဲစရာ လိုလိုလဲ။

‘ တွဲခွင့်’ ကြိုတူနဲ့ ကိုယ့်တာဝန် ကိုယ်ကျော် သူတာဝန်
 သူကျော်ပြီးပြီးပေါ့။ ‘ခွဲခွင့်’ ကြံခါမှတော့ လွမ်းမနေနဲ့တော့။

အပိုပါပဲ။

သိခြင်းနဲ့ မသိခြင်းမှာ သိခြင်းကြောင့် အကျိုး
ဆုတ်ယုတ်သွားနိုင်စရာအကြောင်းမရှိပါဘူး။ ကောင်းကျိုး
ဆိုးကျိုးဟာ ကိုယ်သိတဲ့ အသိအပေါ်မှာ ကိုယ့်ဘက်က
ဘယ်လိုတဲ့ပြန်သလဲဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်ပါ
တယ် . . . လို့။

အပွဲမှာဒေန သမ္မတဝေဝါ

[အင်တာဗျားရွာနယ်၊ မေ၊ ၁၆၀၁]

အညွှန်း။ ။ တေ တေ အနေ အာဝါဟေတွာ အတ္ထနော
အတ္ထနော ဂတို့ ကထာပေတို့။
(ထေရဂါထာအငြကထာ၊ ဒုတိယတွဲ၊ ၅၀၈။)



..... ရည်ရွှေးကုသိယ်

၂၇

ရွှေပါရမီလက်ကမ်းစာစဉ်

ဤစာအပ်နှင့် ဤစာအပ်ကဲသို့သော
လက်ကမ်းစာအပ်ငယ်များကို
ဓမ္မဒါန ပြုလုပ်လိုပါက
အောက်ပါလိပ်စာအတိုင်း
ဆက်သွယ်စုစမ်းနိုင်ပါသည်။

တက်လမ်းဆောက်လုပ်ရေးအဖွဲ့

အမှတ်(၆၁)၊ စဉ်အိုးတန်းလမ်း(အောက်)
လသာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၂၁၀၄၆၂၊ ၂၂၆၅၀၀။

ပြင်ပစာအပ်ဆိုင်များတွင် လုံးဝရောင်းချခွင့် မပြုပါ။
ဓမ္မဒါနသက်သက်အတွက်သာ စီစဉ်ပေးခြင်းဖြစ်ပါသည်။

၁၀၈ ဓမ္မဒါနကုသိလ်ရှင်

